

## ဧဝံဂေလိ (၂) မျိုး

ဧဝံဂေလိ တရား (၂) မျိုး ရှိပါသည်။

၁။ လူ၏ အလိုသို့ လိုက်၍ ဟောပြောသော ဧဝံဂေလိ နှင့်

၂။ ဘုရားသခင်၏ အလိုတော်နှင့် အညီ ဟောသော ဧဝံဂေလိ ဟူ၍ဖြစ်သည်။

လူ၏ အလိုသို့လိုက်၍ ဟောပြောသော တရားဟောချက်ကို 'အခြားသော ဧဝံဂေလိ တရား' ဟုခေါ်ပြီး၊

ဘုရားသခင်၏ အလိုတော် သို့ လိုက်၍ ဟောပြောသော တရားဟောချက်ကို "ဧဝံဂေလိ တရား (သို့) ယေရှု ၏အကြောင်း" ဟုခေါ်ပါသည်။

အခြားသော ဧဝံဂေလိတရားကို ဟောသောသူ၊ နားထောင်သောသူနှင့် ယုံကြည်လက်ခံသောသူ အပေါင်းတို့သည် ကျိန်ခြင်း ခံအပ်သောသူဖြစ်သည် (ဂလာတိ ၁:၆-၁၇)။

သို့ဆိုလျှင် အခြားသော ဧဝံဂေလိ တရားကို ဘယ်လို ဟောပြောနေကြသလဲ။ ဘယ်လို ဆင်ခြင် ပိုင်းခြားရမှာလဲ။ ကျွန်တော် သမ္မာတရားနှင့် အညီ ပြတ်ပြတ်သားသား ပြောပါရစေ။

အခြားသော ဧဝံဂေလိ တရားကို ဟောတဲ့အခါ ကယ်တင်ခြင်းအကြောင်း မပါ။ ယေရှု အကြောင်းမပါသော တရားဟောချက်ဖြစ်သည်။ ကယ်တင်ခြင်း ခံရဖို့အတွက် ယေရှုဟူသော နာမည်မပါဘဲ အခြားသော အကြောင်း အရာများ ထည့်ဟောသော ကြောင့် အခြားသော ဧဝံဂေလိ ဟုခေါ်ခြင်းဖြစ်ပါသည်။ ကယ်တင်ခြင်း ရဖို့ အတွက် အလှူ၊ ဆယ်ဖို့ တစ်ဖို့ များများပေး၊ ရွှေငွေများ စွန့်ကြဲပေးကမ်းမှ ကယ်တင်ခြင်း ရမည်ဟု ဟောကြပါသည်။ ကျမ်းတစ်ပိုဒ်က ဘာပြောသလဲ ကြည့်သည့် အခါ "ကိုယ့်ကုသိုလ် (ကောင်းမှု၊ အလှူဒါန) ကြောင့် ကယ်တင်ခြင်း သို့ ရောက်သည် မဟုတ်" (ဇဖက် ၂:၉) ဟု ပြောပါသည်။ အလှူဒါနများ မပြုလုပ်ရဟု မဆိုလိုပါ။ သေချာစွာ ဂရုစိုက် ဆင်ခြင်စေချင်ပါသည်။ ရွှေ ငွေ စည်းစိမ်တွေက လူတွေကို ကောင်းကင်ဘုံသို့ မပို့ပေးနိုင်၊ ငရဲမှ မကယ်တင်နိုင်ပါ။ ယေရှုဟူသော နာမည် မပါသောကြောင့်ပါ။

ကောင်းကောင်းနေ ကောင်းကောင်းလုပ်၊ ကောင်းကောင်း အသက်ရှင်မှ ကောင်းရာ သုခဘုံသို့ ရောက်မည်၊ ပညတ်တရားကျင့်နိုင်လျှင် ကောင်းကင်ဘုံရောက်မည် လို့ ဟောပြော ဝေဖုနေကြပါသည်။ ဒါလည်း ကယ်တင်ရှင် ယေရှုအကြောင်း ဟောသည့် အထဲမှာ မပါ။ ယေရှုဘုရားနာမည် မပါပေ။ ယေရှုဘုရားမပါဘဲ ဘယ်တော့မှ ကောင်းအောင်မလုပ်နိုင်၊ မနေနိုင်ပါ။ ကောင်းသော အကျင့်ကျင့်နေခြင်း၊ ပညတ်တရား လိုက်လျှောက်ခြင်းအားဖြင့် အပြစ် မပြေနိုင်၊ ငရဲမှ မလွတ်နိုင်။ (ထွက် ၂၀:၁၃ နှင့် လု ၁၈:၂၀) မှာ "လူ့အသက်ကို မသတ်ရ" ဟု ပညတ်ထားပါသည်။ မိတ်ဆွေ ကိုယ်ထိလက်ရောက် (ကာယကံဖြင့်) မသတ်မိသော်လည်း၊ (မ ၅:၂၂၊ ၁ယော ၃:၁၅) အရ လူတစ်ယောက်ကို အထောက်အပံ့ ခေါ်သထွက်ပါက လူ့အသက် သတ်ပြီးသွားပြီတဲ့။ စိတ်မဆိုး၊ ဒေါသအမျက်ထွက်ပါက လူ့အသက်သတ်ပြီးသွားပြီတဲ့။ စိတ်မဆိုး၊ ဒေါသအမျက် မထွက်တဲ့သူ တွေ့ဖူးပါသလား။ တစ်ယောက်ကို စိတ်ဆိုးမိလိုက်တာနဲ့ ဘုရားရှေ့မှာ လူတစ်ယောက်ကို စိတ်ဆိုး မိလိုက်တာနဲ့ ဘုရားရှေ့မှာ လူတစ်ယောက် သင် သတ်နေပြီ၊ နှစ်ယောက်ကို ဒေါသထွက်ရင် နှစ်ယောက် သတ်ပြီးပြီ။ များများ အမျက်ထွက်ပါက လူ့အသက် များစွာကို သင် သတ်ပြီးနေပြီ မဟုတ်ပါလား။ မိတ်ဆွေမွေးဖွားလာစက ယနေ့အထိ လူ့ဘယ်လောက်များများ သတ်ခဲ့မိပြီလဲ။ ဒါတောင် ဒီပညတ် တစ်ခုပဲ ဥပမာ ပေးနေတာပါ။ ဒါလေးကို မလိုက်နိုင်၊ မကျင့်နိုင်ရင် အခြားပညတ်တွေ ပိုလို့ ဝေးသွားပါပြီ။

ရေနစ်ခြင်းခံတာနဲ့ ကယ်တင်ခြင်းရပြီလား။ အကြီးအကျယ် ဖျားနာနေသူ၊ သေခါနီး အခြေအနေဖြစ်နေသော သူကို ကယ်တင်ခြင်း ရစေလိုလို့ ရေနစ်ခြင်းပေးလို့ ရမှာလား။ ဖြစ်မှာလား။ အပြစ်သား ဘဝကနေ ရေနစ်ခြင်းခံလို့ ဘုရားသားဖြစ်သွားတာ မှန်ရင်၊ ဘဲတွေ ရေငုတ်တာ ကြက်ဖြစ်ဖြစ်ကုန် ပြီပေါ့။ ကျွဲများ ရေငုတ်တာ နွားဘဝ သို့ ပြောင်းကုန်ပြီပေါ့။ ယေရှုက နှစ်ခြင်းခံလို့ ကောင်းကင်တက်သွားခွင့် ရတာလား။ ဘုရားကျောင်းတက်မှ ကယ်တင်ခြင်း ရမယ်ဆိုရင် မယုံကြည်သူ တစ်ယောက်ကို ယေရှု အကြောင်း မဟောပြောဘဲ ဘုရားကျောင်းပဲတက်ခိုင်းလို့ ဖြစ်မှာလား။ ဖာရိရှဲတွေက ပုံမှန် ဘုရားကျောင်း တက်တာပဲ။ ဘာကြောင့် ယေရှုက ဖာရိရှဲ တို့ကို နှစ်ဆသော ငရဲသားလို့ ခေါ်ရတာလဲ (မ ၂၃:၁၅ ၊ ၃၃)။

- အသိတရားသက်သက် အတွက် ကျမ်းစာဖတ်ခြင်းဟာ ကယ်တင်ခြင်း မရနိုင်ဘူး။ ဖာရိရှဲတွေ အလွတ်တောင် ရသေးတယ်။
- ယေရှုအားဖြင့် မဟုတ်တဲ့ ကောင်းသော အကျင့်ကို ကျင့်နေခြင်း သက်သက် (ပညတ်စောင့်ခြင်း) သည် ကျိန်ခြင်းခံရမည်ဖြစ်သည် (ဂလာ ၃:၁၀)။
- ပေးကမ်းလှူဒါန်းခြင်းလည်း ကယ်တင်ခြင်း မရဘူး (ဧ ၂:၉)။
- မိရိုးဖလာ ခရစ်ယာန် ဘာသာထဲဝင်ခြင်း (ပ ၂၃:၃၅ ဖတ်ပါ) ခရစ်ယာန်ဘာသာ တရားက ကယ်တင်ရှင် မဟုတ်ပါ။
- စည်းစိမ် ချမ်းသာ နောက်လိုက်ခြင်း (ဆာ ၄၉:၆-၉၊ မာ ၈:၃၆-၃၇) စကြဝဠာတစ်ခုလုံး ပိုင်ဆိုင်သူ ဖြစ်ပါစေ ဝိညာဉ် ဆုံးရှုံးပါက ထိုစည်းစိမ်နှင့် မရွေးနိုင်
- ဆုတောင်းခြင်း (လု ၁၈:၁၀-၁၂) ဖာရိရှဲ တွေ ခဏခဏ ဆုတောင်းသည်။ ကောင်းကင်ရောက်သွားတဲ့ ဖာရိရှဲ ရှိသလား။
- ဥပုသ် နေ့မှာ မီးခိုးထွက်ရင် ပညတ်ချိုးဖောက်ခြင်းပဲ။ (ထွ ၃၅:၃)။
- လူ့အထင် (သု ၁၄:၁၂) လူ့ အထင်က ကောင်းတာလုပ်မှ၊ ပေးကမ်းစွန့်ကြဲမှ၊ ရေနစ်ခြင်းခံမှ၊ နောက်ဆုံးတော့ ဒီထင်မြင်ချက်တွေက သေခြင်းသို့ ပို့တာပဲ မဟုတ်လား။
- ဂလာတီ ၃:၁၀ - လူတို့၏ ကိုယ်ကာယ အစွမ်း အကျင့် မစုံလင်နိုင်သောကြောင့် ဘုရားရဲ့ ဖြောင့်မတ်ခြင်း စံချိန်ကို မှီအောင် မတတ်နိုင်။ အစဉ်အမြဲလည်း မကျင့်နိုင်။ ထိုအခါ ကျိန်ခြင်းခံရသည်။ မကျင့်ရင် ကျိန်ခြင်း မခံရဘူးဟု ဆိုလိုတာ ဖြစ်သည်။ ဒါကြောင့် မကျင့်ရင် ပိုကောင်းပါ လိမ့်မယ်။
- ရောမ ၁၄:၂၃၊ ဒေသနာ ၇:၂၀ - ယေရှုမပါ ယေရှုကို မယုံကြည်လက်မခံဘဲ လူတို့၏ အကောင်းဆုံး ကြိုးစားကျင့်ကြံပြုမူမှုဟာ အပြစ်ဖြစ်တယ်။

ဒီကနေ့ လူတွေဟာ ယေရှုကို သိသည်။ ယေရှု အကြောင်းကြားဖူးသည် ပြီးတော့ ဝမ်းမြောက်လိုသည်။ အပြစ်၏ ချုပ်နှောင်မှု အောက်မှ လွတ်မြောက်လိုသည်။ ကောင်းကင်သို့ ရောက်ချင်သည်။ ထာဝရအသက် ရချင်သည်။ အမှန်တော့ လူတွေ ရှာဖွေနေတဲ့ အရာအားလုံးရဲ့ အဖြေဟာ ယေရှု ခရစ်တော်ဘုရားပါပဲ။ ဒါပေမယ့် လူတွေက ယေရှုကို လက်မခံနိုင်၊ မယုံကြည်နိုင်၊ ဒါကြောင့် လူတွေဟာ မရောင့်ရဲနိုင်၊ မပြည့်စုံနိုင်၊ မကျေနပ်နိုင်၊ ဝမ်းမမြောက်နိုင် ဖြစ်နေကြရပါသည်။

အခြားသော ဧဝံဂေလိတရားကို ဟောသောသူ၊ ယုံကြည်လက်ခံ ထောက်ခံ အားပေးသူများပါ ကျိန်ခြင်း ခံအပ်သူများဖြစ်သည်။ ကောင်းကင်မှလာသော ကောင်းကင်တမန်များ လာဟောလျှင်လည်း ဘုရား၏ ကျိန်ခြင်းအကြောင်း မပါဘဲ ကုသိုလ်နှင့် အကျင့်ကြောင့် ကယ်တင်ခြင်း ရမယ်လို့ ဟောရင် ဒါဟာ အခြားသော ဧဝံဂေလိ (လူ့ အလိုသို့ လိုက်သော တရား) ဟု ခေါ်ပါသည်။

စစ်မှန်သော ဧဝံဂေလိ တရားမှာ အခြားသော ဧဝံဂေလိ တရားနှင့် မတူပါ။ အလွန်ကွာခြားပါသည်။ ဒီ ဧဝံဂေလိတရားသည် ယေရှု အကြောင်းသာ ဖြစ်ရမည်။ (တ ၈:၃၅၊ ရောမ ၁၅:၁၆) ဘုရားအကြောင်း သက်သက် ဖြစ်သည်။

- ရော ၁:၄ - ဘုရားသခင်ပြောသောကြောင့် ပြည့်စုံစေသည်။
- ရော ၁:၆ - ယေရှု၏ ဧဝံဂေလိ တရားမှာ ရှက်ကြောက်ခြင်းမရှိ။
- တ ၁:၃၄ - ယေရှု၏ ဧဝံဂေလိ တရားကြောင့် ဝမ်းမြောက်ခြင်းရ။
- တ ၁:၃၇ - ယေရှုဘုရား၏ ဧဝံဂေလိ တရားကြောင့် မြှင့်မတ်ခြင်း၊ အသက်ရှင်ခြင်း၊ ယုံကြည်ခြင်းရ။
- တ ၂:၁၄ - ယေရှုဘုရား၏ ဧဝံဂေလိ တရားအား ကျေးဇူးတော် ဟုခေါ်သည်။
- ၁ကော ၁၅:၂ - ထို ဧဝံဂေလိကြောင့် ကယ်တင်ခြင်းရ။
- ၁ကော ၁၅:၁၄ - လူသားအားလုံးရဲ့ အပြစ်ကြောင့် ယေရှုအသေခံ။
- ၁ ယော ၁:၇ - တစ်လောကလုံးရှိ လူတို့၏ အပြစ်၊ ဒုစရိုက်တွေကို သူ့ အသွေးတော်နှင့်ဆေးကြောသည်။
- ရော ၅:၉ - အပြစ်သားများ ငရဲမှ လွတ်မြောက်ဖို့ လုပ်ဆောင်ပေးပြီးနောက် သုံးရက်မြောက်နေ့မှာ သေခြင်းမှ ရှင်ပြန်ထမြောက်ကြောင်း၊ ယုံကြည်သောသူများမှာ ကယ်တင်ခြင်း ရရှိသောကြောင့် ကောင်းရာ သုခဘုံသို့ ရောက်မည်။
- မ ၂၄:၁၄ - ဧဝံဂေလိတရားဆိုတာ ဘုရား၏ နိုင်ငံတော်နှင့် ဆိုင်။
- ဧ ၆:၁၅ - ငြိမ်သက်ခြင်းနှင့် ဆိုင်သော ဧဝံဂေလိတရား။
- ၁တိ ၁:၁၁ - ဧဝံဂေလိတရား (ယေရှုအကြောင်း) သည် တန်ခိုးရှိသည်။
- ဗျာ ၁၄:၆ - ဧဝံဂေလိတရားသည် ထာဝရအတွက်ဖြစ်သည်။

နိဂုံး

လူတို့၏ အလိုသို့လိုက်၍ ဟောသောသူများမှာ ဘုရားသခင်၏ အစေခံ မဟုတ်နိုင်ပါ (ဂလ ၁:၁၀)။

ဘုရားသခင်၏ အလိုတော်သို့ လိုက်၍ ဟောသော ဧဝံဂေလိတရားမူကား လူ၏ တရားမဟုတ်ပါ (ဂလာ ၁:၁၁) ထို့ကြောင့် အခြားသော ဧဝံဂေလိကို နားမထောင်ပါနှင့်။ အခြားသော ဧဝံဂေလိကို ဟောပြောသောသူနှင့် နားထောင်သောသူတို့၏ နာမည်များသည် အသက်စာစောင် စာရင်း၌ မပါသူတို့၏ နောက်ဆုံးမှာ ဒုတိယ သေခြင်းတည်း ဟူသော ကန့်နှင့် လောင်သော ငရဲထဲ၌ ထာဝရအပြစ်ဒဏ် ခံရခြင်းဖြစ်ပါသည်။

ယေရှု၏ အကြောင်း တည်းဟူသော ဧဝံဂေလိ တရားကို ဟောပြော ပေငှသောသူနှင့် နားထောင်ယုံကြည် လက်ခံသော သူအပေါင်းတို့၏ နာမည်များမူကား အသက်စာစောင် စာရင်းထဲ၌ ပါဝင်ခွင့် ရမှာဖြစ်သည် (လု ၁၀:၂၀)။ ထိုသူတို့သည် ယေရှု ဘုရားနှင့် အတူ ထာဝရကောင်းကင်မှာ ကမ္ဘာအဆက်ဆက် အသက်ရှင် စိုးစံ၍ ဝမ်းမြောက်ကြရလိမ့်။

ခွန်းရှောလမုန်

မှတ်ချက်။ ။ Eternal Life Magazine စာစောင်မှ ထပ်ဆင့် ကူးယူတင်ပြထားပါသည်။